




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
မူပိုင်ခွင့်ဦးစီးဌာန

အီလက်ထရောနစ်စနစ် WIPO FILE Account လျှောက်ထားခွင့် တောင်းခံလွှာ

WIPO FILE Account လျှောက်ထားခြင်းအတွက်

ကိုယ်စားလှယ်နှင့်သက်ဆိုင်သောအချက်အလက်များ



- ၁။ ကိုယ်စားလှယ် အမည် -
- ၂။ ကိုယ်စားလှယ်၏ မှတ်ပုံတင်နံပါတ် -
- ၃။ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့်
အီးမေးလ်လိပ်စာ -
- ၄။ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ဖုန်းနံပါတ် -
- ၅။ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့်
လိပ်စာအပြည့်အစုံ -
- ၆။ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် မြို့ -
- ၇။ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် စာတိုက်အမှတ် -
- ၈။ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် တိုင်း/ ပြည်နယ် -
- ၉။ မူပိုင်ခွင့်ဆိုင်ရာ ကိုယ်စားလှယ်သင်တန်း အမှတ်စဉ် -

*(သင်တန်းဆင်းအောင်လက်မှတ် မိတ္တူကို ပူးတွဲ
ဖော်ပြပေးရမည်။)

မှတ်ချက်။ ကိုယ်စားလှယ်သည် နိုင်ငံတော်အတွင်းနေထိုင်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားကို
ဆောင်ထားသည့် အသက် (၁၈) နှစ်ပြည့်ပြီးသူဖြစ်ရမည်။



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
မူပိုင်ခွင့်ဦးစီးဌာန

* ဤလျှောက်လွှာတွင် ဖြည့်သွင်းထားသော ကိုယ်စားလှယ်နှင့် သက်ဆိုင်သော အီးမေးလ် လိပ်စာနှင့် ဖုန်းနံပါတ်တို့ကို အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်အခကြေးငွေ ပေးသွင်းခြင်း နှင့် စပ်လျဉ်းသော ကိစ္စရပ်များအတွက်-

အသုံးပြုလိုခြင်းရှိပါသည်။

အသုံးပြုလိုခြင်းမရှိပါ။

* ဤလျှောက်လွှာတွင် ဖြည့်သွင်းထားသော အချက်အလက်များအား မူပိုင်ခွင့်ဦးစီးဌာနမှ သုံးစွဲရန် သဘောတူ ခွင့်ပြုပါသည်။

* အထက်ဖော်ပြပါ အချက်အလက်များအားလုံး မှန်ကန်စွာဖြည့်သွင်းထားကြောင်း ကိုယ်တိုင် ဝန်ခံပါသည်။

လက်မှတ်

ကိုယ်စားလှယ်အမည်

မှတ်ပုံတင်နံပါတ်

အီလက်ထရောနစ် မှတ်ပုံတင်စနစ် (WIPO File –Online IP Filing System)

၁။ အီလက်ထရောနစ် မှတ်ပုံတင်စနစ် (WIPO File)

အီလက်ထရောနစ်မှတ်ပုံတင်စနစ် (WIPO File) ဆိုသည်မှာ မူပိုင်ခွင့်ဦးစီးဌာနတွင် စာရင်း (Account) ဖွင့်လှစ်၍ အွန်လိုင်းမှတစ်ဆင့် မူပိုင်ခွင့်မှတ်ပုံတင်လျှောက်လွှာများကို လျှောက်ထားနိုင်သော စနစ်တစ်ခု ဖြစ်ပြီး မှတ်ပုံတင်ခြင်းဆိုင်ရာ အခကြေးငွေများကိုလည်း အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက် ပေးသွင်းနိုင်စေရန် Online Banking Service များနှင့် ချိတ်ဆက်ထားသော စနစ်တစ်ရပ် ဖြစ်ပါသည်။

၂။ WIPO File ကို အသုံးပြု၍ မှတ်ပုံတင် လျှောက်ထားခွင့်ရှိသူ သတ်မှတ်ချက်

WIPO File Account လျှောက်ထားခွင့်ရှိသူသည်-

- (က) အသက် ၁၈ နှစ်ပြည့်ပြီးသူ မြန်မာနိုင်ငံသားဖြစ်ရမည်။
- (ခ) နိုင်ငံသားစိစစ်ရေးကဒ်ပြား ကိုင်ဆောင်သူဖြစ်ရမည်။
- (ဂ) မူပိုင်ခွင့်ဦးစီးဌာနက ဖွင့်လှစ်သော မူပိုင်ခွင့်ဆိုင်ရာ ကိုယ်စားလှယ်သင်တန်းဆင်း လက်မှတ် ကိုင်ဆောင်သူဖြစ်ရမည်။

၃။ WIPO FILE တွင် စာရင်း (Account) တစ်ခုဖွင့်လှစ်ရန် နည်းလမ်း

အဆင့် (၁)။ ။ WIPO FILE User Account ရရှိနိုင်ရန်အတွက် <https://ipd.gov.mm/e-filing> နှင့် <https://efiling.ipd.gov.mm> တို့တွင် WIPO FILE Account လျှောက်ထားခွင့် တောင်းခံလွှာ (User Account Registration Form) ကို ဒေါင်းလုပ်ရယူပါ။

အဆင့် (၂)။ ။ ယင်းတောင်းခံလွှာတွင်ပါရှိသော အချက်အလက်များ ဖြည့်သွင်းပြီးပါက pdf format ဖြင့် မူပိုင်ခွင့်ဦးစီးဌာန အီးမေးလ် admin@ipd.gov.mm သို့ ပေးပို့ လျှောက်ထားပါ။

အဆင့် (၃)။ ။ WIPO FILE Account လျှောက်ထားသူသည် မူပိုင်ခွင့်ဦးစီးဌာနမှ ထုတ်ပြန် ထားသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက လျှောက်ထားသူ၏ လုပ်ငန်းဆောင်ရွက်နေသည့်အီးမေးလ်သို့ မူပိုင်ခွင့်ဦးစီးဌာနမှ **Account Activate Link** ပေးပို့ပေးမည်။

အဆင့် (၄)။ ။ မူပိုင်ခွင့်ဦးစီးဌာနမှ ပြန်လည်ပေးပို့သော အီးမေးလ်ပါ **“Activate your Account”** သို့ ဝင်ရောက်၍ User Account Registration Form ပါ

ကိုယ်စားလှယ်နှင့် သက်ဆိုင်သော အချက်အလက်များ၊ Login ID (User) နှင့် Password တို့ကို အချက်အလက်များ ဖြည့်သွင်းခြင်းအားဖြင့် WIPO FILE user account ကို Register ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

၄။ အမှတ်တံဆိပ်များကို အွန်လိုင်းမှ မှတ်ပုံတင်လျှောက်ထားရာတွင် လုပ်ဆောင်ပုံ အဆင့်ဆင့် ဦးစွာအသုံးပြုသူကို အခွင့်အရေးပေးသောစနစ်(First to Use System)မှ ဦးစွာလျှောက်ထားသူကို အခွင့်အရေးပေးသောစနစ်(First to File System) သို့ ကူးပြောင်းရာတွင် အဆင်ပြေချောမွေ့စေရန် အလို့ငှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမိန့်အမှတ်၊ ၆၃/၂၀၂၀ အား ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ အမိန့်အရ အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းအား ကြိုတင်လက်ခံဆောင်ရွက်ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ WIPO FILE Account ရရှိထားသော ကိုယ်စားလှယ်များမှတစ်ဆင့် WIPO File ဖြင့် လျှောက်ထားနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ WIPO File မှတစ်ဆင့် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းအား လျှောက်ထားလိုလျှင် အောက်ပါဖော်ပြချက်များ အတိုင်း ဆောင်ရွက်ရမည် ဖြစ်ပါသည်-

- အဆင့်(၁)။ ။ အင်တာနက်စာမျက်နှာ <https://efiling.ipd.gov.mm> သို့ ဝင်ရောက်ပါ။
- အဆင့်(၂)။ ။ WIPO FILE တွင် အသုံးပြုသူ၏ အမည်စာရင်း (Account) ဖွင့်လှစ်ထားပြီး သော User Name နှင့် Password တို့ဖြင့် ဝင်ရောက်ပါ။
- အဆင့်(၃)။ ။ မိမိ၏ WIPO FILE Account မှ ဝင်ရောက်၍ အမှတ်တံဆိပ်မှတ်ပုံတင် လျှောက် ထားနိုင်ရန်အတွက် လိုအပ်သည့် အချက်အလက်များ ဖြည့်သွင်း၍ အဆင့်ဆင့် ဆောင်ရွက်ပါ။
- အဆင့်(၄)။ ။ လျှောက်လွှာပါအချက်အလက်များကို ပြည့်စုံစွာ ဖြည့်သွင်းပြီးပါက မူပိုင်ခွင့် ဦးစီးဌာနသို့ ပေးပို့လိုလျှင် Submit ကိုနှိပ်ပါ။ အကယ်၍ မပေးပို့နိုင်သေးပါက (ခေတ္တသိမ်းထားလိုပါက) Save ကိုနှိပ်၍ ဆောင်ရွက်နိုင်သည်။
- အဆင့်(၅)။ ။ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို WIPO FILE ရှိ မိမိ Account ၏ ပင်မ စာမျက်နှာတွင် ကြည့်ရှုနိုင်မည် ဖြစ်သည်။

၅။ WIPO FILE Account နှင့်ပတ်သက်၍ လိုက်နာရမည့် အချက်များ

WIPO FILE Account နှင့် ပတ်သက်၍ အောက်ဖော်ပြပါ ညွှန်ကြားချက်များကို သိရှိလိုက်နာ ဆောင်ရွက်ရန် လိုအပ်သည်-

- (က) WIPO FILE Account (Login ID နှင့် Password) ကို တူညီသော အဖွဲ့အစည်း တစ်ခုတည်းတွင် ဖြစ်စေကာမူ တစ်ချိန်တည်းတွင် မျှဝေသုံးစွဲခြင်း ပြုလုပ်၍မရပါ။ (Account တစ်ခုကို တစ်ဦးထက်ပိုသောသူများ တစ်ပြိုင်နက်တည်း သုံးစွဲ၍ မရနိုင်ပါ။)
- (ခ) Accountပိုင်ရှင်သည် ၎င်းAccountဖြင့် လျှောက်ထားသော မှတ်ပုံတင်လျှောက်လွှာများနှင့်စပ်လျဉ်းသော ကိစ္စအားလုံးအတွက် တာဝန်ယူရမည်ဖြစ်သည်။
- (ဂ) Account Profile တွင် မူပိုင်ခွင့်ဦးစီးဌာနသို့ အီးမေးလ်ဖြင့်ပေးပို့လျှောက်ထားခဲ့သည့် WIPO FILE account လျှောက်ထားခြင်းအတွက် ကိုယ်စားလှယ်နှင့်သက်ဆိုင်သော အချက်အလက်များ ပြင်ဆင်ပြောင်းလဲပါက ပြောင်းလဲထားသည့် အချက်အလက်များကို မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံသို့ စာဖြင့် မူပိုင်ခွင့်ဦးစီးဌာန အီးမေးလ် (admin@ipd.gov.mm) မှတစ်ဆင့် ပေးပို့လျှောက်ထားရမည်။
- (ဃ) အကြောင်းကြားစာပေးပို့ခြင်းမပြုလုပ်ပဲ မိမိသဘောဖြင့် ပြင်ဆင်ပြောင်းလဲခြင်း လုပ်ဆောင်ခွင့်မရှိပါ။ ကိုယ်စားလှယ်၏ My Profile တွင် Login ID ၊ User name ၊ Email စသည့် အချက်(၃)ချက်သည် WIPO FILE Account ပိုင်ရှင်မှ မူလ လျှောက်ထားခဲ့သည့်အတိုင်း မဟုတ်ဘဲ မိမိသဘောဖြင့် ပြောင်းလဲမှုလုပ်ဆောင်ထားသော်လည်း WIPO FILE စနစ်တွင် မူလဖြည့်သွင်းခဲ့သည့်အတိုင်းသာ မှတ်သားထားမည်ဖြစ်သည်။
- (င) WIPO FILE Account ကို ရပ်စဲခြင်း၊ အသစ်ပြောင်းလဲခြင်းတို့ကို လုပ်ဆောင်လိုပါက မူပိုင်ခွင့်ဦးစီးဌာနသို့ စာဖြင့်ရေးသား၍ အီးမေးလ် (admin@ipd.gov.mm)သို့ အကြောင်းကြားရမည်ဖြစ်သည်။
- (စ) Account ပိုင်ရှင်သည် မိမိ၏ Password ဖြင့် WIPO FILE သို့ ဝင်ရောက်ရာတွင် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတစ်စုံတစ်ရာရှိပါက မူပိုင်ခွင့်ဦးစီးဌာန အီးမေးလ် (mmwipofile@gmail.com) သို့ အကြောင်းကြားရမည်ဖြစ်သည်။

၆။ WIPO FILE စနစ်နှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်ခြင်း

WIPO FILE စနစ်နှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းလိုသည်များ သို့မဟုတ် အကူအညီများ လိုအပ်ပါက မူပိုင်ခွင့်ဦးစီးဌာန၏ Website လမ်းညွှန်မှတစ်ဆင့် FAQs link မှသော်လည်းကောင်း၊ အီးမေးလ် မှသော်လည်းကောင်း၊ ဖုန်းဆက်မေးမြန်း၍သော်လည်းကောင်း (တနင်္လာနေ့မှ သောကြာနေ့အထိ ရုံးချိန်အတွင်း) ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ထားရှိပါသည်။

မူပိုင်ခွင့်ဦးစီးဌာန အီးမေးလ်- admin@ipd.gov.mm, mmwipofile@gmail.com

ဖုန်းနံပါတ် - ၀၆၇-၃၄၃၀၅၇၁ ၊ ၀၆၇-၃၄၃၀၅၇၂၊ ၀၆၇-၃၄၃၀၅၇၄